



ကရင်ဟဇ္ဇာလပုဂ္ဂိုလ်ရေးအဖွဲ့အစည်းများအဖွဲ့အစည်းအဖွဲ့အစည်း
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက်၊ **ဩဂုတ်လ ၂၉ ရက်မှ**
စက်တင်ဘာလ ၁၁ ရက် ၂၀၂၂ ခုနှစ်
ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဩဂုတ် ၂၈	ဩဂုတ်လ ၂၉ရက်မှ စက်တင်ဘာလ ၁၁ရက်	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၆၆	၁	၂၆၇
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၃၃		
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၂၄၁	၁	၂၄၂
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၉၃		
	ဒီးမော့ဆိုမြို့နယ်	၄၀၃	၃	၄၀၆
	ဖယ်ခုံမြို့နယ်	၁၇၂	၁၀၀	၂၇၂
	ဖရူဆိုမြို့နယ်	၅၆		၅၆
	ဘောလခဲမြို့နယ်	၂		၂
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဩဂုတ်လ ၂၈ ရက်နေ့ အထိ	IDPs အသစ် ဩဂုတ်လ ၂၉ ရက် - စက်တင်ဘာလ ၁၁ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စွဲ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၂၀၂၁၁၅		၂၀၂၁၁၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဩဂုတ်လ(၂၉)ရက်မှ စက်တင်ဘာလ(၁၁)ရက်၊ ၂၀၂၂ခုနှစ်



- စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးရမ်းသန်းပစ်ခတ်ခြင်းကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီး၊ မိုးဗြဲတွင် အရပ်သားများ ထိခိုက်ဒေဆုံးမှုရှိ

စက်တင်ဘာလ အစောပိုင်းတွင် စစ်ကောင်စီတပ်များသည် ဒီးမော့ဆို၊ ဖရူဆိုနှင့် မိုးဗြဲတို့တွင် စစ်အင်အားများ ဖြည့်တင်းလာခြင်းနှင့် ရိက္ခာများသယ်ယူခြင်းတို့ ကြီးစားလုပ်ဆောင်ကာ အဆိုးဆုံး ခုခံတိုက်ခိုက်ခြင်း နှင့် ရင်ဆိုင်နေခဲ့ရသည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် ရိက္ခာတင်ဆောင်လာသော စစ်ကောင်စီကား ၅စီးသည် ကရင်ပူးပေါင်းတပ်များမှ တိုက်ခိုက်ခံသည့်အတွက် ကားတစ်စီးပျက်စီးသွားခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် မိုးဗြဲမြို့အတွင်းသို့ စစ်အင်အားဖြည့်တင်းလာပြီး ကရင်နီပူးပေါင်း တပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ တိုက်ပွဲပြင်းထန်နေသည့် လေးရက်အတွင်း စစ်ကောင်စီ လွိုင်ကော် အမြောက်တပ်၊ ဖယ်ခုံ ၄၂၂ နှင့် တိုက်လေယာဉ်နှင့်လည်း မိုးဗြဲမြို့အား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုးဗြဲတွင် နေအိမ်အလုံးပေါင်း ၁၀၀ အား ပျက်စီးသွားခဲ့သည့်အပြင် ကလေးငယ်တစ်ဦး ထိခိုက်ဒေဆုံးပြီး ဖခင်မှာမူ လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်။

ဩဂုတ်လ ၂၉ရက်နေ့၊ နံနက်ပိုင်းတွင် ဘောလခဲမြို့နယ်အတွင်းရှိ ပွန်ချောင်းတံတားထိပ် စစ်ကောင်စီ တပ်စခန်းအား KA, KNDF B-21 တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ ဦးဒေဆုံးခဲ့ပါသည်။ ထိုတရက်တည်းတွင် ည ၉ နာရီဝန်းကျင်ခန့်၌ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကျေးရွာအတွင်း နေအိမ်နှစ်လုံးပျက်စီးခဲ့ကာ နွားနှစ်ကောင်ထိခိုက်ဒဏ်ရာရရှိပြီး တစ်ကောင် ဒေဆုံးသွားခဲ့သည်။

ဩဂုတ်လ ၃၀ရက်နေ့၊ ဖယ်ခုံမြို့နယ်၊ ပုံပင်နှင့် လွယ်ဝဲကျေးရွာအနီးရှိ စစ်ကောင်စီစခန်းအား KA, KNDF B-03, B-11, SSRY, PKPDF တို့မှ ပျောက်ကြား ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၃ ဦးဒေဆုံးခဲ့ပါသည်။

စက်တင်ဘာလ ၃ရက်၊ ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းအား DMO-Local PDF မှ တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ဒီးမော့ဆိုမြို့နယ်မှ ဖရူဆိုမြို့နယ်ဘက်သို့ ရိက္ခာတင်တာသည့် စစ်ကောင်စီယာဉ်တန်း ကား ၅စီးအား KNDF B-15 မှ ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာအနီးတွင် နံနက် ၄နာရီ၂၀မိနစ်ခန့်၌ အလစ်ငိုက်တိုက်ခိုက်ခဲ့ရာ ရိက္ခာကားတစ်စီးပျက်စီးခဲ့ပြီး တပ်သား ၃ ဦးဒေဆုံးခဲ့ပါသည်။ ညနေပိုင်းအချိန်တွင် ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အား KNDF B-15 မှ ဝင်ရောက်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သား ၂ ဦးဒေဆုံးခဲ့ပါသည်။ သည့်အပြင် ရှားတော မြို့နယ်အတွင်းရှိ စစ်ကောင်စီကင်းပုန်းတစ်ခုအား(KA)၊ KNDF/B017 တို့မှ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ၂ ဦးဒေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုများခဲ့သည်။ ထို့အပြင် ကုန်းဆုံကျေးရွာအုပ်စု **ထိုင်တော်မူဘုရားတောင်ပေါ်** စခန်းချထားသော စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF/B03၊ B09၊ B11 တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက (၁) ဦးဒေဆုံးခဲ့သည်။

စက်တင်ဘာလ ၄ရက်နေ့၊ မနက်ပိုင်း ၆ နာရီခွဲအချိန်မှစပြီးဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာအနီးတွင် KA, KNDF B-10 နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးဒေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ (MA-3 သေနတ် (၁)လက် ၊ ခဲယမ်းတချို့နဲ့ ကျည်ဆန်များ) တို့ကိုလည်း

သိမ်းဆည်းရမိကြောင်း KNDF မှထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင် ဖရူဆိုမြို့နယ် ဒေါ်ညွှန်းနှင့် ထီးပေါ်ဆိုကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KA, KNDF B-04, B-15 တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်သား ၆ ဦး သေဆုံးခဲ့ပါသည်။

စက်တင်ဘာလ ၇ ရက်၊ မနက် ၈ နာရီဝန်းကျင်ခန့်တွင် ဘောလခဲမြို့နှင့် ရွာသစ်မြို့အကြား လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ (၁၂) မိုင်ကုန်းစခန်းအနီးတွင် ဝါးခတ်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KA, KNDF B-21 တို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၂ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကိုအချို့လည်း သိမ်းဆည်းရမိကြောင်း KNDF မှ ထုတ်ပြန်ထားပါသည်။ တစ်ရက်တည်းတွင် ဒီးမော့ဆိုအနောက်ဘက်ခြမ်းတွင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့် ကျောင်းဝင်းထဲတွင် ရှိသည့် အထက်တန်းပြဆရာမတစ်ဦးနေထိုင်သည့် နေအိမ်ပေါ်သို့ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် ၁၂၀ မမ လက်နက်ကြီးကျည် ၂ လုံးကျရောက်ပေါက်ကွဲကာ ပျက်စီးသွားခဲ့ပါသည်။

စက်တင်ဘာလ ၈ ရက်နေ့၊ ဖယ်ခုံမြို့နယ်၊ မိုးမြဲမြို့အနီး ဝါရီဆူးဖလိုင်ရွာမှ မိုးမြဲမြို့အတွင်းသို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Moebye PDF, KA, KNDF, KRU, URF တို့ တိုက်ပွဲပြင်းထန်ခဲ့ပါသည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အနည်းဆုံး ၃၀ဦးခန့်သေဆုံး၍ ၁၂ ထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းခဲ့သည်။ ကရင်နီ ပူးပေါင်းတပ်ဖွဲ့မှလည်း ထိခိုက်ဒဏ်ရာရရှိသော ရဲဘော်အချို့ ရှိသည်။ ထို့အပြင် စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် မိုးမြဲမြို့အတွင်း ပိတ်မိနေသော သားအဖနှစ်ဦးထိမှန်ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။

စက်တင်ဘာလ ၉ ရက်နေ့၊ မိုးမြဲမြို့၏ ဒုတိယမြောက်နေ့တိုက်ပွဲသည် နံနက် ၇နာရီမှ ညနေ ၆ နာရီအထိတိုက်ပွဲပြင်းထန်ခဲ့သည်။ ညနေပိုင်း ၃ နာရီအချိန်၌ ထိခိုက်သေဆုံးမှုများသည့် မိုးမြဲတိုက်ပွဲတွင် စစ်ကောင်စီမှ တိုက်လေယာဉ်နှစ်စီးဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်သွားခဲ့သည်။ တိုက်ပွဲအတွင်း စက်ရုံတစ်ခု၌ ပိတ်မိနေသော အရပ်သား ၁၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း မိုးမြဲပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၀ ရက်နေ့၊ မိုးမြဲတွင် နံနက် ၁၁ နာရီမှ ညနေ ၆ နာရီအထိ စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကာ ကရင်နီပူးပေါင်းတပ်များမှ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ကောင်စီမှ တိုက်လေယာဉ် ၂စီးဖြင့် (၇)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်များ ထိမှန်ပျက်စီးသွားခဲ့သည်။



လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် မိုးမြို့မြို့နေအိမ်



စကစ၏လက်နက်ကြီးကြောင့်မိုးမြို့မြို့ကလေးတစ်ဦးထိမှန်သေဆုံးသွားခြင်း

စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၇နာရီအချိန်မှစ၍ ပွဲကုန်း (၃)ရပ်ကွက် ဘုရားကျောင်းဝန်းကျင်တွင် တပ်စွဲရန်ကြိုးစားသော စစ်ကောင်စီတပ်များအား KNDF B/03၊ B/11၊ KA၊ မိုးမြို့ PDF၊ ဖယ်ခုံ PDF၊ KRU၊ URF တို့ပူးပေါင်း၍ တစ်နေ့ကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များမှ ၂၀ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး ကရင်နီပူးပေါင်းတပ်များမှ (၂)ဦး ကျဆုံးသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် အလွန်အကျွံအသုံးပြုသည့်အပြင် ညနေပိုင်းတွင်းလည်း တိုက်လေယာဉ်ဖြင့် ၂ ကြိမ်ပုံးကြဲတိုက်ခိုက်သွားခဲ့သည်။ မိုးမြို့မြို့၏ လေးရက်မြောက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်သည့်အတွက် ပွဲကုန်း ၁-၂-၃ ရပ်ကွက်မှ နေအိမ် ၁၀၀ လုံး ထက်မနည်း ထိမှန်ပျက်စီးခဲ့သည်။ ထိုတရက်တည်းတွင်လည်း ဖရူဆိုမြို့နယ်၊ ဒေါ်ညေးခူကျေးရွာသို့ ဝင်ရောက် လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် နေ့လည်ပိုင်းတွင် KA၊ KNDF B/15၊ B/04 တို့မှ အနီးကပ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၍ KA မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicn.org

Facebook: Karenni Csn (or) <https://www.facebook.com/kcsnengbur>

Email: kcsn2010@gmail.com